

ကန်သတ်

ပြည်တွင်းအခွန်များဦးစီးဌာန

အထူးကုန်စည်ခွန် စာရင်းစစ်ဆေးတွေ့ရှိချက်အရ ပြန်လည်ပြင်ဆင်ထားသည့် အစီရင်ခံစာ

ပုံစံ -	အထူးကုန်စည်ခွန် စာရင်းစစ်ဆေးတွေ့ရှိချက်အရ ပြန်လည်ပြင်ဆင်ထားသည့် အစီရင်ခံစာ		စာမျက်နှာ အနက်
အခွန်ထမ်းအမည်		အခွန်ထမ်းမှတ်ပုံတင်အမှတ်	
အခွန်အမျိုးအစား	အထူးကုန်စည်ခွန်	ဘဏ္ဍာနှစ်	

ပြင်ဆင်စည်းကြပ်မှုအရ ပေးဆောင်ရမည့် အထူးကုန်စည်ခွန်များ	
၁။စာရင်းစစ်ဆေးချက်အရအထူးကုန်စည်ခွန်စုစုပေါင်း (အပိုင်း(က)၊ လိုင်း၄၇မှ)	
၂။ယခင်အစီရင်ခံခဲ့သော () သုံးလပတ် အတွက်ကြေညာလွှာအရအထူးကုန်စည်ခွန်	
၃။တိုးလာသည့်/ လျော့သွားသည့်အထူးကုန်စည်ခွန်	
၄။စာရင်းစစ်ဆေးချက်အရကြိုတင်ခွန်	
၅။ အတိုး	
၆။ ဒဏ်ကြေးငွေများ	
၇။ စာရင်းစစ်ဆေးချက်အရ အခွန်+ အတိုး+ ဒဏ်	
၈။ စာရင်းစစ်ဆေးချက်အရ ကြိုတင်ခွန်	
၉။ယခင်အစီရင်ခံခဲ့သောကြိုတင်ခွန်	
၁၀။တိုးလာ/လျော့သွားသည့်ကြိုတင်ခွန်	
၁၁။ထပ်မံပေးဆောင်ရမည့် (ပြန်အမ်းရမည့်) အထူးကုန်စည်ခွန် (တိုးလာသည့်အခွန်-တိုးလာသည့်ကြိုတင်ခွန်)	

ဤအစီရင်ခံစာပါအချက်များကို ကုမ္ပဏီ/လုပ်ငန်း၏ ပိုင်ရှင်/ တာဝန်ခံကိုယ်စားလှယ်ဦး/ဒေါ်-----နှင့် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါသည်။

အဖွဲ့ခေါင်းဆောင်	ရက်စွဲ

သဘောတူညီချက်- ဤအစီရင်ခံစာပါတွေ့ရှိချက်များသည် အခွန်စည်းကြပ်မှုအကြောင်းကြားစာမဟုတ်သည့်အတွက် စီမံအုပ်ချုပ်မှုနည်းလမ်းအရ ပြန်လည်သုံးသပ်ပေးရန် တင်ပြ၍မရကြောင်း သိရှိပါသည်။ ဤအစီရင်ခံစာအား -----ရုံးတာဝန်ရှိသူများက ထပ်မံစိစစ်၍ လက်ခံအတည်ပြုသည့် အပေါ်မူတည်၍ အပြောင်းအလဲရှိမည်ဖြစ်ပါကြောင်း မိမိအနေဖြင့် နားလည်သိရှိပါသည်။

--	--	--

ကန်သတ်

ပြည်တွင်းအခွန်များဦးစီးဌာန

အထူးကုန်စည်ခွန် စာရင်းစစ်ဆေးတွေ့ရှိချက်အရ ပြန်လည်ပြင်ဆင်ထားသည့် အစီရင်ခံစာ

အခွန်ထမ်း(သို့မဟုတ်)တရားဝင်ကိုယ်စားလှယ်၏လက်မှတ်	ရာထူး	ရက်စွဲ
---	-------	--------

အပိုင်း(က) ပြည်တွင်း၌ကုန်ထုတ်လုပ်မှု/ ပြည်တွင်းသို့တင်သွင်းမှုများအပေါ် အထူးကုန်စည်ခွန်ကျသင့်မှုများ		(က) ကြေညာ လွှာအရ စုစုပေါင်း ရောင်း ရငွေ (ကျပ်)	(ခ) ပြင်ဆင် ထားသည့် စုစုပေါင်း ရောင်းရ ငွေ	(ဂ) ဈေးကွက်ပေါက်ဈေး	(ဃ) အခွန် ရာခိုင်နှုန်း	(င) ပြင်ဆင်ထား သည့်အခွန် (ပြင်ဆင်ထား သည့် ရောင်းရငွေ x အခွန်ရာခိုင်နှုန်း)
၁	စီးကရက်အမျိုးမျိုး			အလိပ်၂၀အထိပါ တစ်ဘူးရောင်း ဈေး ----- ကျပ်အထိ အဆင့် ဖြစ်လျှင်	တစ်လိပ် လျှင် ----- ကျပ်	
၂	စီးကရက်အမျိုးမျိုး			အလိပ်၂၀အထိပါ တစ်ဘူးရောင်း ဈေး ----- ကျပ်မှ ကျပ် ----- အထိ အဆင့်ဖြစ်လျှင်	တစ်လိပ် လျှင် ----- ကျပ်	
၃	စီးကရက်အမျိုးမျိုး			အလိပ်၂၀အထိပါ တစ်ဘူးရောင်း ဈေး ----- ကျပ်မှ ကျပ်----- အထိ အဆင့်ဖြစ်လျှင်	တစ်လိပ် လျှင် ----- ကျပ်	
၄	စီးကရက်အမျိုးမျိုး			အလိပ်၂၀အထိပါ တစ်ဘူးရောင်း ဈေး ----- ကျပ်နှင့် အထက် အဆင့်ဖြစ်လျှင်	တစ်လိပ် လျှင် ----- ကျပ်	
၅	ဆေးရွက်ကြီး				-----	
၆	ဗာဂျီးနီးယားပေါင်းတင်ပြီး ဆေး				-----	
၇	ဆေးပေါ့လိပ်				တစ်လိပ် လျှင် ----- ကျပ်	
၈	ဆေးပြင်းလိပ်				-----	
၉	ဆေးတံသောက်ဆေးများ				-----	
၁၀	ကွမ်းစားဆေးအမျိုးမျိုး				-----	
၁၁	အရက်အမျိုးမျိုး			တစ်လီတာတန်ဖိုး ----- ကျပ်မှ ကျပ် ----- အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ----- ကျပ်	
၁၂	အရက်အမျိုးမျိုး			တစ်လီတာတန်ဖိုး ----- ကျပ်မှ ကျပ် ----- အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ----- ကျပ်	

ကန့်သတ်

ပြည်တွင်းအခွန်များဦးစီးဌာန

အထူးကုန်စည်ခွန် စာရင်းစစ်ဆေးတွေ့ရှိချက်အရ ပြန်လည်ပြင်ဆင်ထားသည့် အစီရင်ခံစာ

[illegible]

ကန်သတ်

ပြည်တွင်းအခွန်များဦးစီးဌာန

အထူးကုန်စည်ခွန် စာရင်းစစ်ဆေးတွေ့ရှိချက်အရ ပြန်လည်ပြင်ဆင်ထားသည့် အစီရင်ခံစာ

				ကျပ် ----- အထိ အဆင့်ဖြစ်လျှင်	----- ကျပ်	
၃၁	ပိုင်အမျိုးမျိုး			တစ်လီတာတန်ဖိုး ----- ကျပ်မှ ကျပ် ----- အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ----- ကျပ်	
၃၂	ပိုင်အမျိုးမျိုး			တစ်လီတာတန်ဖိုး ----- ကျပ်မှ ကျပ် ----- အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ----- ကျပ်	
၃၃	ပိုင်အမျိုးမျိုး			တစ်လီတာတန်ဖိုး ----- ကျပ်မှ ကျပ် ----- အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ----- ကျပ်	
၃၄	ပိုင်အမျိုးမျိုး			တစ်လီတာတန်ဖိုး ----- ကျပ်မှ ကျပ် ----- အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ----- ကျပ်	
၃၅	ပိုင်အမျိုးမျိုး			တစ်လီတာတန်ဖိုး ----- ကျပ်မှ ကျပ် ----- အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ----- ကျပ်	
၃၆	ပိုင်အမျိုးမျိုး			တစ်လီတာတန်ဖိုး ----- ကျပ်မှ ကျပ် ----- အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ----- ကျပ်	
၃၇	ပိုင်အမျိုးမျိုး			တစ်လီတာတန်ဖိုး ----- ကျပ်မှ ကျပ် ----- အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ----- ကျပ်	
၃၈	ပိုင်အမျိုးမျိုး			တစ်လီတာတန်ဖိုး ----- ကျပ်နှင့် အထက် အဆင့်ဖြစ်လျှင်	တစ်လီတာ တန်ဖိုး၏ -----	
၃၉	သစ်လုံးများသစ်ခွဲသားများ				-----	
၄၀	သစ်လုံးများသစ်ခွဲသားများ				ပြည်ပသို့ တင်ပို့ခြင်း ဖြစ်ပါက -----	
၄၁	Double Cab 4 Door Pickup ကားများ အပါအဝင် Pickup ကားများနှင့် ဘက်ထရီလျှပ်စစ် ကား(Battery Electric Vehicle (BEV)) များမှအပ ၁၅၀၁ CC မှ ၂၀၀၀ CC အထိဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ				-----	
၄၂	Double Cab 4 Door Pickup ကားများအပါအဝင် Pickup ကားများနှင့် ဘက်ထရီလျှပ်စစ်				-----	

ကန့်သတ်

ပြည်တွင်းအခွန်များဦးစီးဌာန

အထူးကုန်စည်ခွန် စာရင်းစစ်ဆေးတွေ့ရှိချက်အရ ပြန်လည်ပြင်ဆင်ထားသည့် အစီရင်ခံစာ

	ကား (Battery Electric Vehicle (BEV)) များမှအပ ၂၀၀၁ CC မှ ၄၀၀၀ CC အထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ					
၄၃	Double Cab 4 Door Pickup ကားများအပါအဝင် Pickup ကားများနှင့် ဘက်ထရီလျှပ်စစ် ကား (Battery Electric Vehicle (BEV)) များမှအပ ၄၀၀၁ CC အထက် ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ				-----	
၄၄	ရေနံဆီ၊ဓာတ်ဆီ၊ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီ				-----	
၄၅	သဘာဝဓာတ်ငွေ့				-----	
၄၆	အခြားပြည်ပပို့အထူးကုန်စည် များ (ပြည်ပသို့အထူးကုန် စည်များကို ပူးတွဲဇယားဖြင့် ဖော်ပြပါ။)				-----	
၄၇			အထက်ဖော်ပြပါ ကုန်စည်များမှ ပြည်တွင်း၌ကုန် ထုတ်လုပ်မှု/ ပြည်တွင်းသို့ တင်သွင်းမှုများ အပေါ် ထမ်းဆောင်ရမည့် အသားတင် အထူးကုန်စည်ခွန် (ဒေါင်လိုက်ကွက်(c)ရှိအလျားကွက် ၁ မှ ၄၆ အထိ ကို ပေါင်းပါ။)			

မှတ်ချက်။ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း အခွန်ရာခိုင်နှုန်းများအား နှစ်စဉ်ပြောင်းလဲဆောင်ရွက်သွားရန်။